



ကရင်ဟဗ္ဗလှပေ့ ဗလေဗ္ဗလှပေ့ ဧကယုဗ္ဗလှပေ့ ဗလေဗ္ဗလှပေ့
Karenni Civil Society Network

P.O. Box - 100, Mae Hong Son, 58000, Thailand
 Phone: 06 5329 7814, E-mail:kcsn2010@gmail.com

မေလ၁၁ ရက်၊ ၂၀၂၂ ခုနှစ်

ကရင်နီလူမှုအသင်းအဖွဲ့များကွန်ရက်၏ နှစ်ပတ်တင်္ဂြိုမ် အခြေအနေ တင်ပြချက် ဧပြီလ၂၅ ရက်မှ


မေလ ၈ ရက် ၂၀၂၂ ခုနှစ်

ကရင်နီပြည်နယ်နှင့် ဖယ်ခုံမြို့နယ် အတွင်း စစ်ကောင်စီ၏ ချိုးဖောက်မှုများ အကျဉ်း

စဉ်		ဖေဖော်ဝါရီ ၁ - ဧပြီလ ၂၄	ဧပြီလ ၂၅- မေလ ၈	စုစုပေါင်း
၁	အရပ်သားများ သတ်ဖြတ်ခံရခြင်း	၂၄၆	၃	၂၄၉
၂	အရပ်သားများ ဖမ်းဆီးခံရခြင်း	၃၀၀	-	၃၀၀
၃	အရပ်သားများ ထိခိုက်ဒဏ်ရာရခြင်း	၁၉၅	၁	၁၉၆
၄	အဆောက်အအုံများ ပျက်စီးဆုံးရှုံးမှုများ			
	လွိုင်ကော်မြို့နယ်	၈၅	၁	၈၆
	ဒီးမော့ဆိုမြို့နယ်	၃၈၁	၆	၃၈၇
	ဖယ်ခုံမြို့နယ်	၁၂၂	၃	၁၂၅
	ဖရူဆိုမြို့နယ်	၄၁	၂	၄၃
	ဘောလခဲမြို့နယ်	-	၂	၂
၅	ထုတ်ပယ်ခြင်းခံရသော CDM ပညာရေးဝန်ထမ်းများ			
	ဖရူဆိုမြို့နယ်	၅၂၆		၅၂၆
	ဒီးမော့ဆိုမြို့နယ်	၁၁၂၃		၁၁၂၃
	မယ်စွဲမြို့နယ်	၇၈		၇၈
	ဖါးဆောင်းမြို့နယ်	၁၅၂		၁၅၂
	ရှားတောမြို့နယ်	၅၄		၅၄
	ဖယ်ခုံမြို့နယ်	၆၄၈		၆၄၈
	ဘောလခဲမြို့နယ်	၄၂		၄၂
	စုစုပေါင်းထုတ်ပယ်ခြင်း	၂၆၂၃		၂၆၂၃

ထွက်ပြေးတိမ်းရှောင်မှုများအကျဉ်း				
စဉ်	မြို့နယ်	ခန့်မှန်းဦးရေ မတ်လ ၂၇ ရက်နေ့ အထိ	IDPs အသစ် မတ်လ ၂၇ ရက်နေ့- ဧပြီလ ၁၀ ရက်နေ့	စုစုပေါင်း ထွက်ပြေးတိမ်းရှောင်မှုများ
၁	လွိုင်ကော်	၅၂၃၁၁		၅၂၃၁၁
၂	ဒီးမော့ဆို	၇၈၂၆၅		၇၈၂၆၅
၃	ဖရူဆို	၄၄၀၃		၄၄၀၃
၄	ဖါးဆောင်း	၄၀၀၀		၄၀၀၀
၅	ဖယ်ခုံ	၅၁၀၀၀		၅၁၀၀၀
၆	ရှားတော	၂၃၉၅		၂၃၉၅
၇	မယ်စွဲ	၁၀၀၀		၁၀၀၀
၈	ဘောလခဲ	၃၇၄၁		၃၇၄၁
	စုစုပေါင်း	၁၉၇၁၁၅		၁၉၇၁၁၅

စကစ စစ်ဆင်ရေးများနှင့် ချိုးဖောက်မှုများပြုလုပ်သည့်နေရာ၊ ဧပြီလ(၂၅)ရက်မှ မေလ(၈)ရက်၊ ၂၀၂၂ခုနှစ်



- စစ်ကောင်စီတပ်သည် ထိုင်းနယ်စပ်မှတစ်ဆင့် ထောက်ပံ့ပစ္စည်းပို့ဆောင်သည့်လမ်းကြောင်း ရှင်းလင်းရန် စစ်ဆင်ရေးများ ဆက်လက်ပြုလုပ်ခြင်းနှင့် လက်နက်ကြီး ရမ်းသမ်းပစ်ခတ်ခြင်း။

လွန်ခဲ့သည့် နှစ်ပတ်အတွင်း စစ်ကောင်စီတပ်သည် ထိုင်းနယ်စပ်ဖြစ်သည့် မယ်စွဲမှတစ်ဆင့် ဖရူဆို-ဘောလခဲ လမ်းမကြီးအတိုင်း ၎င်းတို့၏ ရိက္ခာ သယ်ယူပို့ ဆောင်ရေးအတွက် နယ်မြေရှင်းလင်းရေးနှင့် လက်နက်ကြီးများ ပစ်ခတ်မှုများကြောင့် ထိုလမ်းမကြီးတစ်လျှောက် တိုက်ပွဲ ပိုမိုပြင်းထန်ခဲ့ပါသည်။ သို့သော် တော်လှန်ရေး တပ်ဖွဲ့ များမှ ခြုံခိုတိုက်ခိုက်ခြင်းကြောင့် စစ်ကောင်စီ၏ ထောက်ပံ့ပစ္စည်းသယ်ယူပို့ဆောင်ရေးများ အား ဖျက်ဆီးခြင်းနှင့် ရိက္ခာများအား သိမ်းဆည်းနိုင်ခဲ့သည်။ ဧပြီ (၂၈) ရက် တွင် စစ်ထောက်လှမ်းရေးချုပ်ဟောင်း ခင်ညွန့်သည် လွိုင်ကော်သို့ ရောက်ရှိခဲ့ပြီး အပစ်ရပ်အဖွဲ့များဖြစ်သည့် ကရင်နီလူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး၊ ကရင်နီ အမျိုးသား သွေးစည်းညီညွတ်ရေးအဖွဲ့တို့၏ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ပါသည်။ စစ်ကောင်စီမှ အပစ်ရပ် အဖွဲ့များအပေါ်ဆက်လက်လွှမ်းမိုးနိုင်ရန်၊ သူတို့အပေါ် ဆက်လက်သစ္စာခံရန်နှင့် အပစ်ရပ်အဖွဲ့များ၏ နယ်မြေ အတွင်းထောက်ပံ့ပစ္စည်း သယ်ယူချိန်တွင် လုံခြုံမှုပေးရန်အတွက်ဖြစ်ကြောင်း သုံးသပ်ဖွယ်ရာရှိပါသည်။ ၂၀၀၉ ခုနှစ်တွင် နယ်ခြား စောင့်တပ် အဖြစ်အသွင်ပြောင်းသွားသည့်ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ် မြောက်ရေး တပ်ဦး၏ အဓိက နယ်မြေ မှာ ထိုင်းနယ်စပ်ဖြစ်သည့် အရှေ့ခြမ်းနှင့် အရှေ့တောင်ဘက်ခြမ်း တို့ဖြစ်သည်။

ဧပြီလ ၂၅ရက်၊ ဧပြီလ ၂၁ရက်နေ့၊ ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်တွင် တိုက်ပွဲကြောင့် ပျက်စီးသွားခဲ့သည့် လျှပ်စစ်တာဝါတိုင်များကို ပြင်ဆင်ရန်အတွက် စစ်ကောင်စီတပ်မှ တပ်မှူးနှစ်ဦး အပါအဝင် ဝန်ထမ်း (၂၆)ဦး စီးနင်းလိုက်ပါလာသော မော်တော်ယာဉ်တစ်စီးနှင့်အတူ ဆိုင်ကယ်တစ်စီးနှင့် လျှပ်စစ်ပစ္စည်းများတို့အား KNDF မှ ဖမ်းဆီးရမိကြောင်း ဧပြီလ (၂၅)ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ ဖမ်းဆီးထားသူများအား KSP သို့ လွှဲပြောင်းခဲ့ ကြောင်းလည်း ပါရှိပါသည်။

ဧပြီလ ၂၆ရက်၊ ခမရ ၄၂၈နှင့် ဖရူဆိုမြို့မရဲစခန်းကို KNDF B 04, PDF Pruso ပူးပေါင်းတပ်တို့မှ ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ (၄) ဦးကျဆုံးပြီး တော်လှန်ရေးတပ်ဖွဲ့များမှ အထိအခိုက် မရှိဘဲ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ပါသည်။

ဧပြီလ ၂၇ရက်၊ ဖရူဆိုမြို့နယ်၊ ထားလဲရွာအောက်တွင် စစ်ကောင်စီနှင့် KA တို့ နာရီဝက်ခန့် တိုက်ပွဲ ဖြစ်ပွားခဲ့ပါသည်။ အထိအခိုက်ကိုမူ မသိရှိရပေ။ KNDF B -09 မှဒီမောဆိုမြို့၊ ခြောက်မိုင်အုပ်စု၊ ဇီးဖြူကုန်း ရပ်ကွက်တွင် နယ်မြေရှင်းလင်းရေးလုပ်နေစဉ် မည်သူမည်ဝါမှန်း မသိနိုင်တော့သည်အထိ ပျက်စီး နေသည့် ရုပ်အလောင်း နှစ်လောင်းအား သောက်ရေတွင်းထဲတွင် တွေ့ရှိခဲ့ပါသည်။

ဧပြီလ ၂၉ ရက်၊ ဒီမောဆိုမြို့၊ မြို့မရပ်ကွက်တွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် ပြည်သူ့ ကာကွယ်ရေးတပ်- ဒီမောဆို၊ အလယ်ပိုင်းတိုင်း (၁၁၀၂)တပ်ရင်းမှ တပ်ခွဲတို့ ပူးပေါင်းတိုက်ခိုက် ခဲ့ရာ စစ်ကောင်စီ တပ်မှ (၂)ဦးသေဆုံးပြီး (၃)ဦးဒဏ်ရာရရှိကြောင်း သိရှိရပါသည်။ ထို့အပြင် လွိုင်ကော် မြို့နယ်ရှိ လောပိတ ရေလျှံထိန်းလုံခြုံရေးရဲရင်းအား KA, KNDF ပူးပေါင်းတပ်တို့မှ ညသန်းခေါင် အချိန်တွင် ဝင်ရောက်စီးနင်းခဲ့ရာ ရဲ(၈)ဦးအား သေနတ် (၈)လက်နှင့်အတူ ဖမ်းဆီး ရမိခဲ့ပါသည်။ ပြည်သူ့ကာကွယ်ရေးတပ်နှင့် အလယ်ပိုင်းတိုင်း (၁၁၀၂)တို့ နယ်မြေရှင်းလင်းရေး လုပ်နေစဉ် ဒီမောဆိုမြို့ တွင် အသတ်ခံထားရသည့် ရုပ်အလောင်းတစ်လောင်းကို တွေ့ရှိခဲ့ပါသည်။ ထိုရုပ်အလောင်းမှာ အသက်(၇၃)နှစ်အရွယ် ဒေါ်ရောဇာ (ခ)မူသူး ဖြစ်ပြီး အလောင်းသည် တစ်လနီးပါး ရှိနေပြီဖြစ်ကြောင်း သိရှိရပါသည်။

ဧပြီလ ၃၀ရက်၊ ဘောလခဲမြို့နယ်တွင် KA, KNDF, PDF စသည့် တော်လှန်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီ တပ်တို့တိုက်ပွဲဖြစ်ပွားခဲ့ပါသည်။

မေလ ၁ရက်၊ ဘောလခဲမြို့နယ်၊ မိုင်ထန်းကျေးရွာတွင် ဘောလခဲအခြေစိုက်တပ်မှ ၁၂၀မမ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံ နေအိမ်နှစ်လုံးထိမှန် မီးလောင်ပျက်စီးသွားကြောင်း သိရှိရ ပါသည်။ ထို့အပြင်

လွိုင်ကော်မြို့နယ်၊ ရေနီကန်ကျေးရွာမှ ဒေါ်နွဲ့မူ၊ အသက် (၅၂)နှစ် သည် စားဝတ်နေရေးအတွက် ကင်မွန်းသီးကောက်ရင်း မိုင်းနှင်းမိခြင်းကြောင့် ဘယ်ခြေထောက် ခြေမျက်စိ အောက်ပိုင်း ပြတ်ထွက်သွား ခဲ့ရပါသည်။ စစ်ကောင်စီတပ်မှ လွိုင်ကော်မြို့ဝန်းကျင်တွင် မြေမြှုပ်မိုင်းများ ထောင်ထားလျက်ရှိပါသည်။



KNDF မှ ဒမဆါ စီးမြို့ကုန်းတွင် လူသေရုပ်အလောင်း နှစ်လောင်းအားတွေ့ရှိခြင်း



လွိုင်ကော်၊ ရေနီကန်တွင် မြေမြှုပ်မိုင်းနှင်းမိသည့် အမျိုးသမီး , photo credit

မေလ ၃ရက်၊ ဖရူဆိုမြို့နယ်၊ ဒေါပိုရှေ့ရွာနှင့် ထားလဲရွာကြားတွင် စစ်ကောင်စီတပ်နှင့် KA, KNDF ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ (၁)ဦးကျဆုံးပြီး ထိခိုက်ဒဏ်ရာရသူ များပြား ခဲ့ပါသည်။ စစ်ကောင်စီတပ်မှ အထိနာမှုကြောင့် ဒေါပိုရှေ့ရွာထဲသို့ လက်နက်ကြီးများ ပစ်ခတ်ခဲ့ပါသည်။ တစ်ရက်တည်းတွင် ဖရူဆိုမြို့နယ်၊ မားခရော်ရှေ့နှင့် ထားလဲ ရွာကြားတွင် စစ်ကောင်စီတပ်နှင့် KA, KNDF B-15ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ (၂)ဦး ကျဆုံးကြောင်း KNDF B-15မှ ထုတ်ပြန်ထားပါသည်။ တိုက်ပွဲအပြီးတွင် စစ်ကောင်စီတပ်မှ ၁၂၀ မမ၊ ၆၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ဒေါပိုရှေ့ရွာရှိ နေအိမ်နှစ်လုံး ပျက်စီးသွားခဲ့ပါသည်။

မေလ ၄ရက်၊ ဖရူဆိုမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် KNDF B-15 တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ (၃)ဦး ကျဆုံးခဲ့ပါသည်။ ထို့အပြင် ဖရူဆိုမြို့နယ်၊ အမှတ် (၁၄) စစ်လုံခြုံရေး ကျောင်းဘက်မှ ထားလဲရွာဘက်သို့ ရိက္ခာ နှင့် ခဲယမ်းပို့ဆောင်သည့် စစ်ကောင်စီယာဉ်တန်းကို လောကွေးရွာ အနီးတွင် ဒေသခံကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့မှ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ (၃)ဦးကျဆုံးကာ တော်လှန်ရေးတပ်ဖွဲ့များမှ တစ်စုံတစ်ရာ ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါသည်။ တစ်ရက်တည်းတွင် ဘောလခဲမြို့အတွင်း ရိက္ခာလာ ပို့သည့် စစ်ကောင်စီ ယာဉ်တန်းကို KA, KNDF B-16တို့မှ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ ကားနှစ်စီးပျက်စီးသွားခဲ့ပြီး လက်နက်အချို့ကိုလည်း သိမ်းဆည်း ရမိခဲ့ပါသည်။

မေလ ၆ရက်၊ ဖရူဆိုမြို့နယ်၊ မားခရော်ရှေ့နှင့် လောကျေရွာသစ် ကြားတွင် KA< KNDF B-04, KNDF B-15 စသည့် ပူးပေါင်းတပ်ဖွဲ့တို့နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ KNDF B-15မှ ရဲဘော်တစ်ဦး ကျဆုံးခဲ့ပါသည်။ လွိုင်ကော်မြို့၊ ကယန်းသာယာကျေးရွာတွင် WYအမျိုးအစား မူးယစ်ဆေးဝါး ၂၄၉ပြား၊ ကျောက်စိမ်းနှင့် ပိုက်ဆံအချို့ နှင့်အတူ တရားခံ (၃)ဦးကို KNDF B-14 မှ ဖမ်းဆီးရမိခဲ့ပါသည်။ ဖမ်းဆီးရမိသူများကို KSP ထံသို့ မေလ (၆)ရက်နေ့ ညနေပိုင်းတွင်လွှဲပြောင်းခဲ့ကြောင်းကိုလည်း သိရှိရပါသည်။

မေလ ၇ရက်၊ ရှားတောမြို့အရှေ့ဘက်ခြမ်း၊ သံလွင်မြစ်ဘေးရှိ စစ်ကောင်စီတာဝန်ခံများကို KA မှ ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ခမရ ၄၂၈ ဒုရင်းမှူးအပါအဝင် ၆ ဦးသေဆုံးကာ ဒဏ်ရာရသူများလည်း ရှိခဲ့ပါသည်။ ထို့အပြင် ဖရူဆိုမြို့နယ်၊ လောကျေရွာအနီးတွင် ပူးပေါင်းတပ်ဖွဲ့များဖြစ်သည့် KA, KNDF B-04, KNDF B-15 နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲ နှစ်ကြိမ်ဖြစ်ပွားခဲ့ရာ ထိုတိုက်ပွဲများတွင် စစ်ကောင်စီတပ်မှ ၃ ပွင့်အရာရှိတစ်ဦးအပါအဝင် အနည်းဆုံး (၂၇)ဦးကျဆုံးခဲ့ပြီး တစ်ဦး အရှင်ဖမ်းဆီးရမိသည့်အပြင် သေခတ် (၁၅)လက်နှင့် ကျည်ဆံ တစ်ထောင်ကျော်ကို သိမ်းဆည်း ရမိခဲ့ပါသည်။ ထို့အပြင် စစ်ကောင်စီ၏ စစ်ယာဉ် (၄)စီးကိုလည်း ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရှိရပါသည်။

မေလ ၈ရက်၊ ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ ငါရီဆူးပလိုင်ရွာတွင် အရပ်သားပုံစံဖြင့် ဖြတ်သန်းနေသည့် သူစိမ်းအမျိုးသား (၃)ဦးတို့အား KNDF B-03 မှ စစ်ဆေးခဲ့ရာ ထိုသူ (၃)ဦးမှာ စစ်ကောင်စီတပ်မှ တပ်မ (၆၆)မှ တပ်သားများဖြစ်ကြောင်း တွေ့ရှိသောကြောင့် ဖမ်းဆီးကာ KSP သို့ ဖမ်းဆီးထားသူများအား လွှဲအပ်ခဲ့ကြောင်း သိရှိရပါသည်။

Contact persons:

Khu Ko Reh Tel: +666 5329 7814

Khu Ruby Tel: +666 3184 2980

Website : www.karennicsn.org

Facebook: Karenni Csn

Email: kcsn2010@gmail.com